

နှင်းရည်စက်လက်

+

ရွှေမြွှေ့ခံင်း ၂၁

မောင်သိန်းတော်



မြန်မာကျူးပစ်ဖို့ရမ်းမှ တင်ဆက်သည်။

ထုတ်ဝေမှုမှတ်တမ်း

မြန်မာကျူးပစ်စာစဉ်	:	ချစ်တဲ့ကဗျာ (၅)
ကဗျာပုဒ်ရေး	:	၃၆ ပုဒ်
ထုတ်ဝေခြင်း	:	ပထမအကြိမ်
ထုတ်ဝေကာလ	:	၂၀၀၈ ခုနှစ်၊ စက်တင်ဘာလ
အပ်ရေး	:	ကန့်သတ်မထား
စုစည်းသူ	:	မော်
မျက်နှာဖိုးနှင့်အတွင်းပန်းချီ	:	နေမျိုးဆေး
စာအုပ်အပြင်အဆင်	:	ကိုထက်

စာအုပ်အညွှန်း

မာတိကာ မှ ကဗျာနာမည်ကို နှိပ်ပါက၊ သက်ဆိုင်ရာ ကဗျာသို့
ရောက်ရှိသွားမည် ဖြစ်ပြီး။ ကဗျာအဆုံးမှ ‘မောင်သိန်းဇော်’ ဆိုသည့်
နာမည်ကို နှိပ်ပါက ‘မာတိကာ’ သို့ ပြန်ရောက်လာပါမည်။

စတုရန်းမှု A5 ဖြစ်ပြီး၊ Adobe Reader မှ ပရင့်ထုတ်လိပါက၊
A4 တစ်ချက်လျှင် J မျက်နှာ (Multi pages per sheet) ထား၍
ထုတ်ပါ။ စာရွက်ကိုအလယ်မှ ဖြတ်ပြီး ကဗျာစာအုပ်အရွယ် စာအုပ်
ချုပ်နှင့်ပါသည်။

ကျေးဇူးစကား

ကဗျာတွေကို မူလဖော်ပြပေးခဲ့ကြသော မဂ္ဂဇင်းများ၊ ပြန်လည်ဖော်ပြ
ပေးသည့် မြန်မာကျူးပစ်ဖို့ရမ်း၊ နေးတစ်မြိန်မာဖို့ရမ်း၊ လမ်းအိုလေးနှင့်
ညီလင်းဆက်မှတ်သုန်းလေ၊ ACS တို့ကို ကျေးဇူး၊ အထူးတင်ပါသည်။



ကဗျာဆိုတာ

နှလုံးသွေးတစ်စက်နဲ့ ခေတ်အဆက်ဆက်စီးဆင်းနိုင်တဲ့ မြစ်ဖြစ်တယ်
စကြေဝွာထဲမှာ (ဒါမှမဟုတ်) လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် ထဲမှာ
ရှုမဆုံးအောင် ရှုန်းကန်လှပနေတဲ့ သဘာဝတရားငယ်တစ်ခုလို့၊

ကဗျာကို

ဧည့် ဘယ်သူတွေများ ချစ်နိုင်ပါလိမ့်။

မာတိကာ

နှင်းရည်စက်လက်

၁။	ခင်	၇
၂။	နှင်းရည်စက်လက်	၁၁
၃။	အပူသည်	၁၃
၄။	မွေးနေ့လက်ဆောင်	၁၅
၅။	လွမ်းပ	၁၇
၆။	ဥစ္စာရူး	၁၉
၇။	မျက်ရည်သစ်ပင်	၂၈
၈။	ဝမ်းနည်းမှတ်တမ်း	၃၁
၉။	နှီတ်ခမ်းလေးရဲ့အဝေး	၃၂
၁၀။	ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးတော့ပါဘူး	၃၃

ရူမျှော်ခင်း ၂၁

ပထာမ ရူမျှော်ခင်း (၇) ခ

၁။	ရူမျှော်ခင်း	၃၆
၂။	ချွှန်ကပြောတယ် အားလုံးမြစ်ဆီသို့	၃၇
၃။	တစ်ညာသွှေ့	၃၈
၄။	ဆည်းလည်း	၄၀
၅။	မိမိကိုယ်ကိုမိမိခိုးယူပေါင်းသင်းခြင်း	၄၁
၆။	မန္တန်း	၄၃
၇။	ဉာ	၄၄

ဒုတိယ ရူမျှော်ခင်း (၃) ခ

၁။	ပန်းတိုင်	၄၇
၂။	ကလေးရပ်ရှင်	၄၈
၃။	ရေတံခွန်ကြီးကို မီးရှိ.မပစ်လိုက်ပါနဲ့	၅၃

တတိယ ရူမျှော်ခင်း (၄) ခ

၁။	ရေချိုးဆိုင်	၅၆
၂။	နေ့စွဲ	၅၇
၃။	ဒီ	၅၈
၄။	အသစ်တစ်ဖန်	၅၉

စတုထဲ ရူမျှော်ခင်း (၅) ခ

၁။	ဆွဲတံဆွဲတံဖြူ၍အနမ်း	၆၁
၂။	ရင်ထဲကပြာလဲလဲ မိုးရွာမချေခင်	၆၃
၃။	မီးဖွင့်လိုက်	၆၅
၄။	စန္တယားတစ်လုံးနှင့်အသံညီခြင်း	၆၈

ပဋိမ ရူမျှော်ခင်း (၈) ခ

၁။	နေဝါရီ	၇၃
၂။	လတ်ဆတ်လမ်းသွယ်စိမ်း	၇၅
၃။	ကောင်းကင်	၇၃
၄။	မီး	၇၄
၅။	ဒုက္ခနဲ့တည့်တည့်ကန်တယား	၇၅
၆။	သလွန်စ	၇၆
၇။	လမ်း၏အထူးပွဲ	၇၇
၈။	မြို့အောက်ကြော်	၇၉

နှင်းရည်စက်လက်



A

ကျွန်တော်သည်

ခင်ကိုအလွန်ချစ်ပါသည်

B

ခင်သည် ကျွန်တော့၏၏

အဖျားငွေငွေလေးဖြစ်ပါသည်

C

ခင်ကလွှဲလျှင်

မည်သည့်အရာကိုမဆို

ကျွန်တော်ခြီးခြံးရပါသည်

D

ကျွန်တော့၏စိတ်ပေါ်တွင်

အမာရွတ်ကလေးပေါင်းမြောက်များစွာကို

ခင်သည်လုပစွာစီချယ်ပေး၏။

E

တစ်နေ့သည်
 ကျွန်တော်တစ်ယောက်သည်
 သစ်ပင်လေးတစ်ပင်အောက်၌ထိုင်နေခဲ့ပါသည်။
 ထိုစဉ် ကျွန်တော်နဲ့ဘေးသို့ကပ်လျက်
 သစ်ရွက်လေးတစ်ရွက်(ဖြုတ်ခနဲ့)ကြွေကျလာသည်။
 ထိုအခါ
 ကျွန်တော်သည် ပြာပြာသလဲ
 ဤနေရာတွင်လူရှိသည်ဟု
 ပြောလိုက်မိပါသည်ခင်

F

ကျွန်တော်သည်
 ခင့်ကိုလွမ်းနေပါ၏။

ခင်ဟူ၍
 ရင်တုန်လာသဖြင့်
 လက်ကလေးနဲ့ဖိထားရပါသည်။

ခင်ဟူ၍
 ခေါင်းမူးလာသဖြင့်
 ငြမ်ငြမ်လေး ထိုင်နေရပါသည်။

G

အလွမ်း၏ ပုံတူကိုခင်ကြည့်မည်ဆိုလျှင်
ကျွန်တော်အဝတ်စတစ်ခုပေါ်၌
တိမ်လှလှလေးများကို ရေးပြမည်ဖြစ်ပါသည်။

H

ကျွန်တော်သည်
ခင်ရှိရာအရပ်သို့
မျက်နှာမူကာ
အသက်ရှုံးနေ၏။

I

ကောင်းကင်္ခား
ငှက်တစ်အုပ်
ပုံသန်းသွားသည်။
ဘယ်ကလာသည်မသိ
ဘယ်ကိုသွားမည်မသိ
ဘဝင်းတွေဟူ၍လည်းမသိ။

J

ကျွန်တော်သည်
 လူမှုန်းသိလာ၏။
 ထိုင်က်များကိုလည်း
 ပြိုင်းဟူ၍သိလာခဲ့သည်။
 သို့သော်
 ပြိုင်းတို့ မည်သည့်အရပ်မှလာ၍
 မည်သည့်အရပ်သို့ ပျံသန်းနေကြသည်ကိုမှ
 ယခုထက်တိုင်မသိ။
 ထိုမသိမှု၌ပင်လျှင်
ကျွန်တော်သည်
 စိတ်၏အတောင်ပံ့များကို
 ဖြန်းလျက်
 ခင့်ဆီသို့ ပျံသန်းနေ၏။

K

(Khin)

သို့မဟုတ်
 ခင့်အတွက် ကျွန်တော်၏မွေးနေ့လက်ဆောင်ဖြစ်ပါသည်။
 ကျေးဇူးပြု၍အသံထွက်မဖတ်ပါနှင့်။ ။

မောင်သိန်းကော်
 (၁၉၈၅)

နှင်းရည်စက်လက်

မေမေ့ဆီမှာ
စိတ်ရဲ့အသုံးစရိတ်အနေနဲ့
စာရင်းပြပြီး
ခရီးစဉ်လေးတစ်ခုကိုတောင်းယူခဲ့။

တောင်ကုန်းလေးပေါ်မှာတည်ရှိနေတဲ့
မြိုကလေးလို့ပြောမယ့်အစား
တောင်ကုန်းလေးပေါ်မှာဖူးပွင့်နေတဲ့
မြိုကလေးလို့ပြောကြရအောင်ပါ။

နေလုံးနှိန်ရေ
ကိုယ်အထူးကျေးဇူးတင်ပါတယ်
ပန်းတွေဝတ်ထားတဲ့
နှင်းကို မင်းချွတ်ချလိုက်တဲ့အခါ
သဘာဝရဲ့ ကိုယ်ထည်လှလှကို
အထင်းသား ကိုယ်မြင်တွေခွင့်ရတယ်
ဒီနေရာလေးဟာတကယ်တော့
ကဗျာရေးဖို့မကောင်းပါဘူး၊
ဘာမှမရေးဘဲ
မွေးရန်၊ တွေကိုသာ ငေးကြည့်နေဖို့ကောင်းပါတယ်။

ကဲကိုယ့်ရာဇ်ဝင်အတွက်တော့
၁၀၀ ဆိုတဲ့ အိပ်ခန်းလေးမပါလည်းဖြစ်တယ်
ဥရောပတိက်ကြီးမပါလည်းဖြစ်တယ်
ပန်းပွင့်နဲ့နေရောင်ခြည်တွေ မပါလည်းဖြစ်တယ်
မြို့ကလေးရေ မင်းကတော့ မပါလို့
မဖြစ်ပါဘူးကွယ်။

ဒါပေမယ့် မေမေရယ်
မြို့ကလေးဟာသူလှတာကိုသူမသိနေရင်
သူဟာဒီထက်ပိုပြီးလှနေမှာဘဲ၊
သူ့ထံမှာသားပျော်ပါတယ် ... ဒါပေမယ့် မေမေရယ်
လေကောင်းလေသနဲ့တွေ
ပန်းခင်းတွေ
တိမ်တွေ တောင်ကုန်းမြင့်မြင့်တွေ
နှင်းစက်တွေနဲ့ မြို့ကလေးကို
နိုင်ရည်အတိုင်းထားပြီး
သားပြန်ခဲ့။

အဒီနေ့ကပေါ့ မေမေရယ်
မနက်စောစောကြီး
မြို့ကလေးအပေါ်ကို
ချယ်ရီပန်းတွေအားပါးတရကြွကျလို့
အပြင်ဘက်ကနှစ်ယောက်ထိုင် ခုံလေးအပေါ်မှာ
မေမေသားရဲ့နှစ်လုံးသားငယ် မိုးရေတွေ ခွဲ လို့။။
မောင်သိန်း၏ (၁၉၈၇)

အပုသည်

အသစ်မဟုတ်ဘဲ
နေရောင်နဲ့ပြန်သထားတဲ့
မနက်ခင်းတစ်ခုမှာပါ။

ကျွန်ုတ်အရူးအမှုဖြစ်နေတာကတော့
အိပ်မက်ထဲက
မွေးမြတဲ့ နားရွက်လေးတစ်ဖက်ပါပဲ။

လေတွေကလည်းတဗ္ဗုံးဟူးတိုက်နေရဲ့

နှလုံးသားပေါ်မှာ
ခိုကိုးရာမဲ့ ကျိုးကန်းတစ်ကောင်ဟာ
တစာစာအာနေလေရဲ့၊
အလွမ်းတွေဖွဲ့လန်ကျလို့
မြင်မကောင်းအောင်ငါးထားတဲ့
တေးသွားလေးလို့ပဲ သက်ဆင်းခဲ့
သိပ်တော့လည်းမဆန်းပါဘူးကွဲယ် တဲ့

တချွတ်ချွတ်မြည်နေတဲ့
သစ်ကိုင်းခြောက်က
မာဂဓဘာသာစကားနဲ့
ကျွန်ုတ်ဗို့ ချွေးသိပ်တယ်၊
ရေတံ့ခွန်အောက်ဝင်လည်းအပို့ပဲ

နှလုံးသားတစ်ရပ်စာမြင့်တဲ့
မျှော်စင်တစ်ခုဆောက်ပြီး
ကမ္မဘာ့ဦးအစကို လှမ်းကြည့်လိုက်တယ်

ပါးကိုစတင်တွေ့ရှိသူဟာ ကျွန်တော်ဖြစ်နေရဲ့။ ။

မောင်သိန်းဇော်
(၁၉၈၆)

မွေးနှုန်းလက်ဆောင်

အကုသိုလ်ရယ်
သစ်ရွက်အစုတ်အပြတ်လေးက
ကမ္မာကြီးကို
ပိုင်ပိုင်နိုင်နိုင် ခုန်အုပ်လိုက်သလိုပါ။

ကြယ်ကလေးတွေ
ငါရင်ကိုထိအောင်လင်းကြစမ်း။

ပန်းကလေးတွေ
ငါရင်ကိုထိအောင်မွေးကြစမ်း။

သံသရာကြွေးတွေဆပ်နေတဲ့
ရော်ဘာပင်ကဖြင့်
သူ့သွေးတွေကို
တသွင်သွင်ခါထုတ်ပေးနေမှာပါပဲ။

မှုန်ပြာရီတစ်ခေတ်လုံး
ပြုးနေတဲ့သံသူးကြိုးလေးမှာ
နှင်းများဟာလေခိုခဲ့။

အို
လရောင်ကိုနားစွင့်နေတဲ့
ကျောက်တုံးငဲ့။

နေသားမကျတဲ့ရာဝင်ကို
မောင်းနှင့်ဖို့၊ နှလုံးသားဟာ
ရေရှးနေတဲ့ အိုးတစ်လုံးဖြစ်ခဲ့တယ်။

လမ်းကလေးကွပ်မျက်ခံရ^၁
မွေးရန်းက လမ်းမလျောက်တော့ဘူးတဲ့။

သင်နှင့်ထပ်တူထပ်မျှ
စကြေဝါးမှာအံချော်နေတဲ့
တိမ်သားလေးတစ်စက
ကမ္မာကြီးအတွက်အမှတ်တရ။

ကောင်းကင်ကလည်း
စကားတစ်ခွန်းလောက်ကိုမှ
တဲ့တိုးမပြောနိုင်ဘူးတဲ့လား ... ။ ။

မောင်သိန်းလော်
(၁၉၈၆)

လွမ်းပ

သောကနဲ့
ကျပ်ထုပ်နေတဲ့ ညနေရီ

သဏ္ဌာယ တစ်ခုကြောင့်ပဲ
အလေ့ကျပေါက်နေတဲ့သူမှာ
ဒီရုပ်ဒီရည်ကလေးနဲ့
အသည်းကွဲနေရလို့တဲ့။

ဟောဒီမှာ
ယောင်ချာချာဖြစ်နေတဲ့ နှစ်ပရီစွေးတွေ၊
လွမ်းပ

ကံတရားမျက်လုံးထဲ
အသူတရာနက်တဲ့ အပြီးရှိတာသိလျက်နဲ့
သူ
ခုနှစ်ချုပ်
လွမ်းပ

ဘာမှမပြောဘဲ နောက်ဆုတ်သွားတာ
အတုံးအရုံးတွေကြား
ခုတ်ခုတ်ချုန်ချုန်
လွမ်းပ

အနမ်းရေ
နှလုံးသားထဲ
ဘာလို့ညာညာပြီး
ညနေစောင်းချင်ရတာလဲ
နေ့တွေလည်းဝမ်းနည်းစွာပြန်သွားခဲ့।

သူ့မှာ
ကမ္မာမရှိတော့။ ။

မောင်သိန်းဇော်
(၁၉၈၆)

၃၁။

အလွမ်းတွေနဲ့
ယားယံနေတဲ့
ငါးမူးစေ့လေးတစ်စွဲအကြောင်း

ကံကောင်းချင်တော့
ကျွန်တော်နဲ့သူမ ချစ်သူတွေဖြစ်ခဲ့ကြတယ်။
ကံဆိုးချင်တော့
ကျွန်တော်မှာတယ်လီဖုန်းလေးတစ်လုံးမရှိခဲ့ဘူး။
ဟုတ်ပါရဲ့။
ကျွန်တော်တို့မိသားစုဆင်းရဲလိုက်ပုံးများ
တယ်လီဖုန်းလေးတစ်လုံးတောင်မှ
အိမ်မှာမထားနိုင်ဘူး
အဖေအမေတို့ကလည်း
တစ်နေ့မှာသူတို့သားလေးဟာ တယ်လီဖုန်းရှိတဲ့အိမ်က
သမီးပျို့လေးနဲ့ ချစ်သူဖြစ်လိမ့်မယ်ဆိုတာကို
မသိခဲ့ကြဘူးနဲ့တူပါရဲ့။
တကယ်လို့ အစောကသာသိခဲ့ရင်တော့
သားလေးရဲ့နောင်ရေးအတွက်
တယ်လီဖုန်းလေးတစ်လုံးဖိုးကို
သူတို့ပို့ရှာခဲ့ကြမှာပေါ့။

ခုတော့
ကျွန်တော်ကံဆိုးလိုက်ပုံးများ
ကျွန်တော့မှာတယ်လီဖုန်းလေးတစ်လုံးတောင်မှ မရှိဘူး။

ဒါပေမယ့်

ကျွန်တော်ကံကောင်းချင်တော့

ကျွန်တော်တို့နိုင်ငံမှာ

ငါးမူးစေ့တစ်စေ့ထည့်ပြီးအသုံးပြုလို့ရတဲ့

တယ်လီဖုန်းလေးတွေ အများကြီးရှိနေလို့ တော်ပါသေးရဲ့။

ငါးမူးစေ့လေးကို ကျွန်တော်တယ်လီဖုန်းထဲ ထည့်လိုက်တဲ့အခါ

တယ်လီဖုန်းထဲကို ဂျောက်ခနဲ့ကျော်းတဲ့ ငါးမူးစေ့လေးဟာ

ကျွန်တော်ဖြစ်ပြီး

ကျွန်တော်ရင်ထဲကို ဂျောက်ခနဲ့ကျေလာတဲ့ ငါးမူးစေ့လေးဟာ

သူမဖြစ်ပါတယ်။

တြေားအချိန်တွေမှာ

ကျွန်တော်ဟာ

သာမန်လူသားလေးတစ်ယောက်ပါပဲ။

ကျွန်တော်ဘဝမှာစိတ်ကြီးဝင်စရာဆိုလို့

ဘာမှမရှိပါဘူး။

ဒါပေမယ့်

သူမရဲ့အသံလေးကို

နှုလုံးသားနဲ့ လတ်လတ်ဆတ်ဆတ်ကြားနေရတဲ့ အခါမျိုးမှာတော့

ကျွန်တော်ဟာ ဘဝမေ့တတ်ပါတယ်။

ဘူတာရုံကို ငါးမူးစေ့လေးတစ်စေ့နဲ့

တယ်လီဖုန်းဆက်ဖို့လာတဲ့ ကောင်လေးမဟုတ်တော့ဘဲ

နတ်သားလေးတစ်ပါးလို့ထင်မိတယ်။

သူမအသံကြားရတဲ့အတွက်

နှုလုံးသားဟာ ကိုယ်ရောင်ကိုယ်ဝါတွေ

တောက်ပလွန်းနေလို့ပေါ့။

လူအဖြစ်ကိုရဖို့ မလွယ်ဘူး၊
လူသားအားလုံး
တယ်လီဖုန်းလေးနဲ့ ချစ်စကားပြောဖူးသင့်တယ်။
အထူးသဖြင့် ကျွန်တော်လို
ဘူတာရုံက တယ်လီဖုန်းလေးနဲ့ ချစ်စကားပြောမိရင်တော့
ပို့ပြီးအရသာ ထူးကဲမယ်။

ဂံး ဂံး ဂျက် ဂျက် । ဂံး ဂံး ဂျက် ဂျက်

အဲဒီမီးရထားကြီးတွေက တြေားဘူတာရုံတစ်ခုကိုရောက်ဖို့အတွက်
အချိန်တော်တော်ကြာကြာ စီးရပေါ်းမယ်။

ဂံး ဂံး ဂျက် ဂျက် । ဂံး ဂံး ဂျက် ဂျက်

အဲဒီခရီးသွားတွေက သူတို့ဘဝ ရည်မှန်းချက်အသီးသီးကိုရောက်ဖို့
မီးရထားကြီးကို အချိန်တော်တော်ကြာကြာ စီးရပေါ်းမယ်။
အဲဒီအချိန်မှာ ကျွန်တော်က သူမနားရွက်ကလေးထဲကို
ရောက်ရှိနေပြီမို့ ဘဝရည်မှန်းချက်အားလုံးကို
တယ်လီဖုန်းလေးထဲမှာဘဲ ပြီးဆုံးလိုက်နိုင်တယ်။

၇၂

ဒါကိုမသိတဲ့ ခရီးသွားတွေနဲ့ ကျွန်တော်လို ကံမကောင်းတဲ့
မီးရထားရှည်ကြီးကတော့ အဝေးကိုပဲ
နေ့စဉ်မောင်းနှင်ရရှာတယ်။

ဂုံး ဂုံး ဂျက် ဂျက် | ဂုံး ဂုံး ဂျက် ဂျက်

သူမဟာ ဝတ်ဆံကူးနည်းဖြစ်တယ်။

သူမနဲ့စကားပြောရတာ စတုတွေတန်းသချိုာထက်
ပျဉ်စရာကောင်းတယ်။

သူမကိုအာရုံပြုလိုက်တဲ့အခါ မိုးတိမ်ဖြစ်ပေါ်ပုံကို
မြင်ရတယ်။

သူမရဲ့နာမည်က အရှက်တရားထူထပ်သော ပါတ်သဘ္ဌာရိုင်းများလို့
ခေါ်တယ်။

ဒါဟာလည်းကျွန်တော့်အတွက်တော့ ကမ္မာ့သမိုင်းပါပဲ။

အဖေအမေတို့လည်းအသိမဟုတ်လား။

ကျွန်တော့်မှာ မျက်ရစ်ကလေးမပါဘူးဆိုတာ
အဲဒီနေ့က

အဝေးကိုသွားမယ့် မီးရထားဥုသံတွေဟာ

ကျွန်တော်နဲ့ တစ်စုံတစ်ရာ

ပတ်သတ်နေတယ်ဆိုတာ မသိခဲ့ဘူး။

နောက်တစ်နေ့မှာ

ကျွန်တော့်အတွက် အမိပါယ်ရှိမှာမဟုတ်တဲ့

ငါးမူးစေ့ကလေးတွေ လက်ထဲအပြည့်ထည့်လို့

ဘက်တို့က်ကြီးတစ်ခုကို အေးအေးဆေးဆေး

(လုံးဝနောက်ဆံမတင်းဘဲ) ကျောပေးပြီး

အိမ်ကိုပြန်ခဲ့တယ်။

နောက်တစ်နေ့

ငါးမူးစေ့လေးတွေအများကြီးထဲက

ပထာမဆုံးငါးမူးစေ့လေးနဲ့ သူမဆီးဖုန်းဆက်တော့

ဂုံး ဂုံး ဂျက် ဂျက် । ဂုံး ဂုံး ဂျက် ဂျက်

သူမကျွန်တော်^၃ကိုမှန်းသွား^၄ပြီတဲ့။

ဖြစ်ပုံကဒီလိုပါ။

ကျွန်တော်^၅အတိတ်ဘဝမှာ မေ့ကျွန်ခဲ့တဲ့

မျက်ရစ်လေး သူမက တယ်လီဖုန်းကနေတဆင့်

လုမ်းပေးလိုက်လိုပါပဲ။

အချစ်ရေ

သိပ်စိတ်တိတယ်။

ရိုသမျှ ငါးမူးစေ့တွေကို

လက်ထဲထည်ပြီး အကုန်ပစ်ကြဲလိုက်တယ်။

ကံဆိုးလိုက်ပုံများ

ရည်းစားနဲ့ကွဲလို့ ပိုက်ဆံကြဲတဲ့ ငါးမူးစေ့သူငြေးကြီးကို
ဘယ်ကလေးကမှ သာဓမခေါ်ကြဘူးကွယ့်။

ဘာပဲဖြစ်ဖြစ်

အခါတစ်ပါး၌ နားရွှေက်လေးတစ်ဖက်၏ အမှန်းကြောင့်

ကျွန်တော်^၆တွင် ငါးမူးစေ့များစွာ မျိုးတုန်းခဲ့ရသည်-

ဆိုတာကတော့

ထိုးဇာတ်မဟုတ်ပါဘူး ကမ္မာကြီးရယ်

ဒါပေမယ့် ကြကြဖန်ဖန် ကံကောင်းချင်တော့

ငါးမူးစေ့လေးတစ်စွဲဟာ တယ်လီဖုန်းစာအုပ်ထဲမှာ

ကုတ်ကတ်ပြီး ကျွန်နေခဲ့တယ်။

ရူတ်တရက် စာအုပ်ကိုလှန်လိုက်တုန်းကများ

ငါးမူးစေ့လေးခများ ရင်တုန်ပန်းတုန်နဲ့။

အပြစ်တင်ရင်လည်းခံရုပဲ

ဒီတစ်ခါတော့ ကျွန်တော်လွှတ်မပစ်မိပါဘူးဗျား

ဒါဟာ ကိုယ်ချင်းစာတရားပါလို့
 အတိအကျမပြောရဲပေမယ့်
 တစ်ယောက်တည်း ကျွန်းခဲ့တဲ့လူသားဟာ
 တစ်စောင်းကျွန်းခဲ့တဲ့ ငါးမူးစောင်းအပေါ်မှာ
 ရန်မီးမွားနိုင်တော့ဘူးဖြား
 နောက်ဆုံး ငါးမူးစောင်းလို့
 အမည်ပေးပြီး သိမ်းထားလို့က်တယ်။
 တဆက်တည်းမှာပဲ
 နှလုံးသားပေါ်ကို မျှော်လင့်ချက်လေးတွေ တဖွဲ့ဖွဲ့ကျလာပြီး
 သူမကိုနောင်တစ်ချိန်ချစ်တယ်ပြောခွင့်ရမှ ဒီဘဝမှာ
 ငါးမူးစောင်းကို သုံးမယ်လို့ စိတ်ဆုံးဖြတ်လို့က်တယ်။
 (အကြံကောင်းတော့တစ်ချက်) တကယ်လို့များ။

၄ ၄
 တကယ်လို့များပေါ်လေး။
 ကံမကောင်းလို့ ဒီတစ်သက် သူမနဲ့ဖုန်းမဆက်ရတော့ဘူးဆိုရင်လည်း
 ဒီငါးမူးစောင်း(နောက်ဆုံးငါးမူးစောင်း)ကိုတခြားမှာမသုံး တော့ဘူးလို့
 သိန့်ငြာန်ချလို့က်တယ်။

ဒါပေမယ့် ကျွန်းတော်ဟာ အကြံကောင်းပေမယ့်
 ကံမကောင်းတဲ့သူပါများ။
 ရက် လ နှစ် တွေရင်းညာင်း
 လက္ခဏာရေးအကြောင်းတွေ မြင့်မားပြောင်းလဲခဲ့ပေမယ့်
 သူမနဲ့ဆုံးဆည်းဖို့ အခါကောင်းကတော့ဖြင့်
 ရောက်မလာခဲ့ပါဘူး။

ကျွန်တော်ကသာ မျှော်လင့်နေရတယ်၊
 ကံတရားကတော့ဖြင့်。
 သွားချင်ရာ လျှောက်သွားနေတာပဲ ထင်ပါရဲ့။
 တစ်ခါတစ်ခါတော့ တစ်နှုန်းတစ်ခြားပိုလူလာတဲ့
 ကျွန်တော်မျှော်ရံစာလေးကိုကြည့်ပြီး
 ကျွန်တော်မျှော်လုံးလေးက ပိုပိုဝိမိတယ်။
 ကြည့်ပါၤီးဗျာ နောက်ဆုံးငါးမူးစွေ့လေးဟာ ချေးတွေ့တက်လို့။
 သူ့မှာ အိပ်မက်တွေ့လည်း မကောင်းဘူးတဲ့။
 ကျွန်တော်မှာ ဆက်သွယ်စရာ တယ်လီဖုန်း ၁၀၀ ရှိရင်
 စာအုပ်ထဲမှာ ဇူဇ် လုံးပဲ မှတ်ထားလေ့ရှိတယ်။
 ဘာဖြစ်လို့လည်းဆိုတော့ ကျွန်တော်နာမည်ကိုတောင်မှ
 သူမရဲ့ဖုန်းနံပါတ်လောက် အစွဲအလမ်း မကြီးလို့ပါပဲ။
 (ရေးမှတ်မထားတဲ့ တယ်လီဖုန်းနံပါတ်လေးကို လွမ်းတဲ့အခါ)
 စာအုပ်ထဲမှာရှိတဲ့ တယ်လီဖုန်း ဇူဇ် လုံးရဲ့ နံပါတ်တွေကို
 ကယောင်ချောက်ချား လျှောက်ကြည့်နေမိတယ်။
 နောက်ပြီး ဘယ်သူ့ဆီမှ မဆက်ဘဲ နေမိတယ်။

အခုကျွန်တော်အိမ်မှာ
 တယ်လီဖုန်းအသစ်ကလေးတစ်လုံးရောက်နေတယ်၊
 ကျွန်တော်နဲ့မပတ်သတ်ဘူး။
 မိဘားစုရဲ့တယ်လီဖုန်းဖြစ်ပါတယ်။
 လူဘဝမှာ
 ဘယ်တော့မှ တယ်လီဖုန်းမဆက်တဲ့ လူတစ်ယောက်အဖြစ်နဲ့
 ကျွန်တော်အရှိုးထုတ်သွားရတော့မှာလား။
 ကျွန်တော်အဖြစ်က ဆိုးပါတယ်။

ညိုနက်သန်းခေါင် အိပ်ကောင်းတုန်းပေမယ့်
“ချင့် လွင့် လွင့်” ဆိုတဲ့ အသံမျိုးကြားရင် လန့်နှီးတယ်။

ကျွန်တော်ရဲ့နောက်ဆုံး ငါးမူးစေ့လေးများ
အပြင်ထွက်ကျသလားလို့ပါ။

တစ်ခါတစ်လေ

သူတစ်ပါးလက်ထဲမှာ ငါးမူးစေ့အဟောင်းလေးကို မြင်ရင်လည်း
ကျွန်တော်ငါးမူးစေ့လေးကို ထိတ်ထိတ်ပျားပျား ထုတ်ကြည့်မိတယ်။
နေထိုင်မကောင်းလို့ အိပ်ရာထဲလဲနေတဲ့အခါမျိုးမှာတောင်မှ
ငါးမူးစေ့လေးကို ခေါင်းအုံးဘေးထားပြီး အိပ်ရမှ
ဘယ်လောက်ဝမ်းနည်းစရာ ကောင်းသလဲ။

နောက်ဆုံးငါးမူးစေ့လေးအပေါ်မှာ
ကျွန်တော်အစွဲအလမ်းကြီးခဲ့တယ်၊
ဥပါဒါန်ကြောင့်ဥပါဒ်ဖြစ်တယ်လို့
ကျွန်တော်တို့ မြတ်စွာဘူးရားက ဟောကြားထားပါတယ်။
သူမကို ကျွန်တော်က ဥပါဒါန်ဖြစ်ခဲ့ပြီး
ငါးမူးစေ့လေးဟာ ကျွန်တော်အတွက် ဥပါဒ်ပေးနေပြီးလား၊
ဘာပဲဖြစ်ဖြစ် ငါးမူးစေ့လေးကို လွင့်မပစ်နိုင်ပါ။
မှန်တာပြောသစ္စာ
တစ်ယောက်သောသူက
ရွှေဒ်းနဲ့လဲမယ်ဆိုရင်လည်း မလဲနိုင်ပါ။
တစ်ယောက်သောသူက
မြို့ရွာတွေနဲ့ လဲမယ်ဆိုလည်း မလဲပါ။

ဘာကြောင့်လည်းဆိုတော့

သူမကို ကျွန်တော် နောက်တစ်ချိန် ချစ်စကားပြောခွင့်ရမှ
သုံးမယ်လို့သုံးဖြတ်ထားတဲ့
နောက်ဆုံးငါးမူးစွေ့လေးမို့ပါ။

တကယ်လို့များ-

ကျွန်တော်အသက်ကြီးသွားရင်လည်း
ငါးမူးစွေ့လေးကို သိမ်းထားနော်းမှာ သေချာပါတယ်။
ချေးတက်နေတဲ့ ငါးမူးစွေ့လေးနဲ့
အဖိုးကြီးအို ခါးကုန်းကုန်းပေါ့များ။

ကုန်ကုန်ပြောမယ်များ

ကျွန်တော် သေသွားရင်တောင်
အဲဒီငါးမူးစွေ့လေးကို
ကျွန်တော်အိပ်ကပ်ထဲ ထည့်ပေးလိုက်ကြပါ။
သူမက ကျွန်တော်ကို တမလွန်ကျမှ
တယ်လိုဖုန်းဆက်ချင် ဆက်နေမှာမို့ပါများ။ ။

မောင်သိန်းဇော်

(၁၉၈၆)

မျက်ရည်သစ်ပင်

ကျွန်တော့ဘဝ လေသာပြတင်းမှုကြည့်လျှင်
ကျွန်တော်အမြဲမြင်နေရသည်မှာ
'မျက်ရည်သစ်ပင်တစ်ပင်' ဖြစ်ပါသည်။

ထင်းရှူးပဒေသာပင်လမ်းပါတဲ့။
လမ်းကလေးရဲ့တစ်ဘက်တစ်ချက်မှာတော့
ထင်းရှူးပင်တွေ အစီအရိပါက်နေတယ်။ တချို့အပင်တွေက
ငိုနေသလိုပဲ။ သူတို့အသီးကြီးတွေက မျက်ရည်စကြီးတွေနဲ့
တူနေတယ်။ အချို့အပင်တွေကျတော့လည်း ခြေတွေလက်တွေချိုးပြီး
ကနေသလိုပဲ။ အခက်အလက်တွေကော့ပုံနေတယ်။
အချို့ကျတော့လည်း
လူခွင်တော်တွေလို့ အမြဲ ရယ်ကြော်ကြေ လုပ်နေပါတယ်။
တချို့ကျတော့ လေမကြောက်၊ မိုးမကြောက်၊ နေမကြောက်၊
အမြင့်မားဆုံး ပေါက်ရောက်ပြီး ခါးကြီးတွေ ထောက်နေလေရဲ့၊
နောက်ပြီး
ထင်းရှူးပဒေသာလမ်းနဲ့ပတ်သက်တဲ့ ဘတ်လမ်းလေးတစ်ခုလဲ
ရှိတယ်။ နွေတုန်းက ထင်ပါရဲ့။ လေဟာ မျက်ရည်သစ်ပင်ကြီးတွေကို
အငိုင်ရာနေတယ်။ အဲဒီအချိန်တုန်းက
ထင်းရှူးပဒေသာလမ်းကလေးပေါ်မှာ ကောင်လေးတစ်ယောက်
လမ်းလျှောက်နေတာ တွေ့ရတယ်။ ကောင်လေးကိုကြည့်ရတာ
တစ်စုံတစ်ခုကို နောက်ဆဲတင်းနေသလိုပဲ။
(လမ်းဘေးက အုတ်ခုံလေးမှာ အက်တေတွေက ကွာနေလေရဲ့)

ဒီလိန့်

နေ့ရက်တွေ ကုန်လွန်သွားခဲ့တယ်။

တစ်နေ့

ထင်းရှူးပဒေသာလမ်းကလေးပေါ်ကို ကောင်မလေးတစ်ယောက်
ထပ်ရောက်လာတယ်။ သူက လမ်းကလေးကို အားနှာတယ်။
ကောင်လေးက တောင်းပန်စရာမလိုပါဘူးကွယ်။ လူဘဝဆိုတာ
အားနာစရာမှ မဟုတ်တာလို့ ရင်းပြနေချိန်မှာ အခက်အလက်တွေ
ကော့ပျံနေအောင် ခြေတွေလက်တွေ ချိုးပြီး ကနေတဲ့
ထင်းရှူးပင်အုပ်ကလေးပေါ်ကို ဖိုးစွာချေတော့တာပါပဲ။ နေထွက်လိုက်၊
မွန်းတည့်လိုက်၊ နေဝင်လိုက်နဲ့ မကြာခင်မှာပဲ
ကောင်လေးတစ်ယောက်ထပ်ရောက်လာပြန်တယ်။

သစ်ရွက်တွေ မကြွေဘူးတဲ့။

အသံလာရာဆီ မေ့ကြည့်လိုက်တဲ့အခါ
အမြင့်မားဆုံး ပေါက်ရောက်ပြီး ခါးထောက်နေတဲ့ သစ်ပင်ကြီးကို
တွေ့ရတယ်။ အဲဒီအချိန်ကစပြီး ထင်းရှူးပဒေသာလမ်းပေါ်မှာ သူတို့
သုံးယောက် လမ်းလျှောက်နေတာကို အားလုံးလိုလိုမြင်ဘူးကြတယ်။
ကောင်လေးရယ် ကောင်မလေးရယ် ကောင်လေးရယ်။

ထင်းရှူးပင်ကြီးတစ်ပင်က ရယ်စရာဆိုတာ တို့သစ်ပင်ကြီးတွေက
စပြီးတို့ထွင်ခဲ့တာပါကွာလို့ ပြောရင်း ရယ်ကြကြ လုပ်နေတယ်။

ထင်းရှူးပဒေသာပင်လမ်းကလေးဟာ

ဘယ်လောက်ပျော်စရာကောင်းပါသလဲ

ကောင်လေးရယ်၊

ကောင်မလေးရယ်၊ ကောင်လေးရယ်

ကမ္မာကြီးရယ်

ပျော်စို့ဘယ်လောက်ကောင်းသလဲ

တကယ်ဆို ဒီလိုအချိန်မျိုးမှာ
လေပြင်းမှန်တိုင်းဟာ မတိက်ခတ်သင့်ပါဘူး။
ခုတော့
လျှို့ဝှက်စွာ တိုက်ခတ်သွားတဲ့ မှန်တိုင်းကြောင့်
ထင်းရှုံးပင်ကြီးဟာ မျက်ရည် တောက်တောက်ကျနောပေါ့။
ထင်းရှုံးတော့အပ်ကလေးတစ်ခုလုံးဟာလည်း
မျက်ရည်သစ်ပင်ကြီးရဲ့ငါသံမှာ
အုံအားသင့်နေကြတယ်။

ဒါပေမယ့်
ထင်းရှုံးပဒေသာလမ်းပေါ်မှာ
ကောင်လေးတစ်ယောက်ဟာ လမ်းလျှောက်နေတုန်းပါပဲ။
(သူ့ကို ကြည့်ရတာ ဘာကိုမှ နောက်ဆံတင်းပုံ မပေါ်ဘူး။)
လမ်းဘေးက အုတ်ခုံလေးမှာတော့ အက်တော့တွေကွာနေလေရဲ့။ ။

မောင်သိန်းဇော်
(၁၉၈၇)

၀မ်းနည်းမှတ်တမ်း

ပန်းပင်ကလေးအဖြစ်က ရင်နင်းစရာ
ကောင်းကင်းကြီးအနမ်းကြောင်း
သူ့ခများ
ပန်းပွင့်ရရှား။

သက်တန်းကြီးအဖြစ်က သနားစရာ
နတ်သမီးလေးတစ်ပါးအပြုးကြောင်း
သူ့ခများ
ခါးကုန်းရရှား။

ပိန်းကလေးအဖြစ်က ၀မ်းနည်းစရာ
သူ့အချစ်တွေ ကျစ်ဆံးပြီးလေးကျစ်ပြီး
သူ့ဘဝရဲ့ကျောဘက်မှာ
ချထားရရှား။ ၁၁

မောင်သိန်းဇော်
(၁၉၈၇)

နှုတ်ခမ်းလေးရဲ့အဝေး

အလွမ်းနဲ့ငါင်း

အမည်မသိ၊ ကိုယ့်ပါရမီနဲ့ကိုယ် ထိရှုလို့
နာတာကိုနာတယ်လို့
မပြောတဲ့မြေကြီး၊ သီးစရာရှိတာသီးခဲ့
အတင့်ရဲတဲ့ နှုတ်ခမ်းလေးက
ပွင့်စရာရှိတာ ပွင့်သွားမှာတဲ့။

ထနောင်းဆူးတွေ အထွန်းမတက်နိုင်အောင်
မျက်နာပေးလေးတစ်ခုနဲ့ ဟန့်ထားတဲ့ တိမ်သားဖြူဖြူရေး
သူအချစ်ကို တယ့်တယ စွန်းပစ်ခဲ့တာပါ။

တွေ့ဖူးပါတယ်ဆိုပြီး ကိုယ့်မျက်နာထားကိုယ်
မမြင်ဘူးသလို ပြန်ပြန်ကြည့်နေတဲ့ တိမ်သားဖြူဖြူရေး
ငါ့ရေပြင်မှာ ဆူးတွေမရှိပါဘူးကွယ်။

နှုတ်ခမ်းလေးရယ်
ဝေးနေပေမယ့်
နှုတ်ခမ်းလေးရယ်
တိမ်တွေကို ထားရစ်ခဲ့ပေမယ့်
နှုတ်ခမ်းလေးရယ်
ပါတ်အားတွေ လွှတ်ကျမသွားအောင်
မင်းနဲ့ငါဆက်ထားမှ ဖြစ်မှာတဲ့
အစောကြီးပါးလွှာနေ့တွေ
ဘယ်လိုအန်မ်းနဲ့ ဖာထေးမလဲ။။
မောင်သနီးဇော်

ဒီထက်ပိုဝေးလည်း ဒီထက်ပိုမဝေးတော့ပါဘူး

မျက်မြင်သက်သေမရှိတဲ့အတွက်
ပင်လယ်က လှိုင်းကို ဖြော်လိုက်ပြီ။

ဒီထက်ပိုဝေးလည်း
ဒီထက်ပိုမဝေးတော့ပါဘူး

ဘူးဖြန်းအတွေးတွေ့
ဆွေးမြေးမှုကိုသာဆန့်ထုတ်လို့၊
ငါကိုယ်တိုင်လည်း
ငါအသံထဲ
လွမ်းလွင်းမျောပါနေချိန်ပေါ့။။

ဒီထက်ပိုဝေးလည်း
ဒီထက်ပိုမဝေးတော့ပါဘူး

မိုင်ထောင်သောင်း ဝေးလံအရပ်က
ရော့တွင်း၊ ရွှေနဲ့စိန်ထွက်ရာ မြေကြီးတွေ့
ငါသီချင်းကို စုပ်ယူကြော်၊
အဲဒီရန်းတွေ့
လိုင်းလို့ တလိပ်လိပ်တက်လာ
အဲဒီရန်းတွေ့
ငါရိုက်ခွဲ ပစ်လိုက်တယ်။။

ဒီဝက်ပိုဝေးလည်း
ဒီဝက်ပိုမဝေးတော့ပါဘူး

နှင်းဆီကို ချစ်တတ်အောင်သင်ကြားဖို့
စောင်းတွေက
ဘူးကို ကြိုးညိုပေးခဲ့ရတာပေါ့။

တစ်ညနေခင်းလုံး
ငါ့ဆီမှိုင်းဝေးနေတဲ့ တိမ်တွေ
အလွမ်းက ကျေတ်လွတ်ဖို့
မြော်ခွွ်ယ်အားကောင်းကောင်း
ကံတရားလှပတာ လိုချင်ရဲ့။

ဒီဝက်ပိုဝေးလည်း
ဒီဝက်ပိုမဝေးတော့ပါဘူး

ကိုယ့်အရိပ်ကိုတောင် မရိပ်မိနိုင်တော့တဲ့
နှင်းနဲ့လောင်ကျေမ်းနေသူ
စောင်းလေ
ငါ့ ကို ရှာ ဆဲ ။ ။

မောင်သိန်းကော်
(၁၉၉၅)

ပထမ ရူမျှော်ခင်း (၇) ခု



ရုများခင်း

အဆုံးမရှိအောင်ကျယ်ဝန်းတဲ့

အမှားထဲ

တိမ်တွေကလုလိက်တာ

ကိုယ့်မှာတရားနဲ့ဖြေရတယ်။ ။

မောင်သိန်းဇော်

(၁၉၉၁)

ချွန်ကပြောတယ်၊ အားလုံးမြစ်ဆီသုံး

စိတ်ကလေး

မလွမ်းအောင်နေလို့မရဘူး

လွမ်းလွမ်းနေ၊ သူ့ခမျှ

မပျော်အောင်လည်းနေလို့မရဘူး

ပျော်ပျော်နေ

ဟေး ချွန်

အချစ်ကိုမနိုင်မချင်း

သယ်ဆောင်လာတဲ့

တမျှော်တခေါ်အနမ်းရဲ့

ဟိုးအတွင်းဘက်မှာ

အိမ်ဆီပြန် ခေါ်မယ့်လမ်း ပါသကဲ့

အဒီမြေ၊ ငါနမ်းလိုက်ပါရစေတော့

လေယာဉ်ပုံကြီးနဲ့မှ မဟုတ်ပါဘူး

ပုံလွှားငှက်ကလေးနဲ့လည်းလိုက်မယ်။

ဒီလောကီမှာ

ဒီပါးပြင်လေးကို

ဒီနှစ်ဦးသားအရှုံးအမှုံးလေးက

ဘယ့်နယ်လုပ်လို့မှ

သူ့စိမ်းပြင်ပြင်

သဘောမထားနိုင်ရှာတဲ့အတွက်

ချွန်ရေ
စိတ်ကိုဖမ်းကြပေရော့
အနမ်းဆိုတာ ခိုးယူလို့မရနိုင်ဘူးလား

သူကသိပ်လှတယ်
မျက်လုံးတွေ
အကြည့်တွေမသိအောင်တစ်မျိုး
သိအောင်တစ်မျိုး လှသူပေါ့။။

အနယ်အမှုံထနေတဲ့ ဉာဏ်ပြာက
ကြယ်သားနှန်ထွေတွေတစ်တွေကိုမှ
စွဲမက်သတဲ့
သက်တန်းတွေ ကြယ်တွေ
ပန်းပွင့်တွေ
သဘာဝလောကကြီးရဲ့
ကိုယ်နေခါးကျတွေ
ဘယ်လိုပဲလှလှနေပေမယ့်
သူကလေးကမှ အိုဒ္ဓရတာပါ
သူ့မှာ စကားလုံးတွေလည်းလှပတယ်
ပြီးတော့ တသွင်သွင်စီးဆင်းလို့

ချွန်းကိုပြောလိုက်ပါ
ငါတို့မြစ်ဆီသွားဖို့မလိုတော့ဘူး။။

မောင်သိန်းဇော်
(၁၉၉၅)

မြန်မာကျေးဗုံးပစ်ဖို့ရမ်း

တစ်ညာ၍

တရှိန်ထိုးမောင်စဉ်
ထပ်၍မြန်လို့မရနိုင်တဲ့ အမြန်ဆုံး
အကာလရဲ့ စန္ဒယားတစ်လုံးနယ်
ဖြတ်သန်းရမယ့်နေရာတစ်ချို့။
အဝေးဆုံးထားရစ်
လျှပ်စီးလက်သလိုဝင်းကနဲ့
ဘယ်အရပ်ကိုသွားနေတာလဲလို့
ဘယ်သူမှုမမေးခင်
ဘယ်တော့ရောက်မှာလဲ
လွမ်းဆွဲတ်စွာ သူ့အရင်မေးမိ
ကားမီးတစ်ထိုးစာအလင်းထဲ။ ။

မောင်သိန်း၏
(၁၉၉၅)

ဆည်းလည်း

ညောင်ရွက်တွေကို

ဦးခေါင်းနဲ့ပွတ်တိုက်ဖြီးလမ်းလျှောက်ကြ

ညောင်ရွက်ညောင်ရွက်ခြင်းပွတ်တိုက်ကြ

ညောင်ရွက်နဲ့လေပွတ်တိုက်ကြ

အရိပ်တစ်ခုနဲ့တစ်ခုပွတ်တိုက်ကြ

အသံအားလုံး ညောင်ရိပ်ခိုလို။။

မောင်သိန်းဇော်

(၁၉၉၆)

မိမိကိုယ်ကိုမိမိခါးယူပေါင်းသင်းခြင်း

သံရူးထားတဲ့

၂၅နှစ်သားလေး

ကောင်းကင် နစ်ထပ်နဲ့နေတယ်။

သမံတလင်းတွေကဲ့အက်

တစ်ချက်ချင်းအသက်ရှူးသံတွေ

သွဲပွဲပစ်နေတာ၊

အမေရဵ

ကျွန်တော်နဲ့ကျွန်တော်

မိုင်ပေါင်းများစွာကွာဝေးရ

ကျွန်တော်နဲ့ကျွန်တော်

နှစ်ပေါင်းများစွာခွဲခွာရ

အိပ်မက်တွေ

တစ်ချို့မွေးကင်းစမှာသေဆုံး

အားလုံးအတွက်

ကျွန်တော်ကိုယ်လွှတ်ရှုနဲ့သွားတာလား

တစ်ခါမှမရောက်ဖူးတဲ့

မနက်ဖြန် မျက်လုံးတွေထဲက

တောင်တွေဆီသွားဖို့

အခေါက်ခေါက်အခါခါ

အမှောင်များ

ဘယ်လိုခုတ်ထွင်လင်းကျင်းပဲ။

(ရိပ်ခနဲ)

ကောင်းကင်ပေါ်မှာ

ငှက်တစ်အုပ်

ကျပ်|ကျပ်|တည်း|တည်း|

ပုံ သန်း သွား။

မောင်သိန်းလော်

(၁၉၈၇)

မန္တာန်

လူသူမနီးတဲ့စိတ်အာရုံ
ပန်းကလေးနဲ့ရောယာင်ပြီး
စကြာဝဋ္ဌာပွင့်ပုံဆန်း

ငိုသံ၊ ရယ်မောသံ အထိတ်တလန့်ပုံသန်းရှာ
ငါ၊ ကိုယ်ခန္ဓာထ

မှောင်အတိ၊ နှစ်သန်းပေါင်းများစွာ
ကမ်းပါးတွေ မြစ်အတိုင်းကောက်ကွဲ၊ သမို့

မှားယွင်းမှုအပေါင်းရဲ့
ကောင်းကင်ကို
နှလုံးသားအောက်ဆွဲသွင်းရင်း ...
အတိုက်စားခဲ့ မိခင် လျှေတွေ
သင့်ဆီကိုပြန်လာတဲ့ အခါ
ဘယ်တော့မှုသင့်ဆီကို
ပြန်လာမှာမဟုတ်တဲ့
ရေပေါ်ကပေါ့။ ။

မောင်သိန်းကော်
(၁၉၉၂)

ବ୍ୟ

ର୍ମିଃ ର୍ମିଃ ଲେଃ କ୍ଷ. ଲୁ ଫେନ୍ତା
 ଏଇଂଦ୍ରିୟଃ ପ୍ରିୟଃ ମହାଃ ଵ୍ୟାଃ
 ପ୍ରୋବନ୍ଦ ପ୍ରୋବନ୍ଦ ଲଗନ୍ଦ ଲଗନ୍ଦ ତୋଠି ମହାଃ ଵ୍ୟାଃ

ଲବାପ୍ତି ଗାତା
 ଯନ୍ତ୍ର ଯନ୍ତ୍ର ଲେଃ ରୂପ
 ଆଶି ତୀର୍ଥିନ୍ଦ୍ରିୟଃ ଲିଙ୍ଗ
 ପ୍ରାପ୍ତ ତୋଠ ଗ୍ରୁଣ୍ଡ ଫେନ୍ତା.
 ବ୍ୟାଳ ମହୁ ତର୍ମାଃ ॥

ଲେତାପ୍ରିୟଃ ପ୍ରିୟଃ କ୍ଷ. ଲୁ
 ଲଗନ୍ଦ ତୀର୍ଥି ଗ୍ରୁଣ୍ଦ ଲିଙ୍ଗ ଭ୍ରମ ରତା. ଲୁ

ଗ୍ରୁଣ୍ଦ ତୋଠ ଶ୍ରୀ ଲ
 ମୁଗ୍ନ ତିଥେନା ଗନ୍ଧ ରାଗୋଦିନ ଲେବା ଗନ୍ଧ ଆହାଦ
 ମୁଖ ମୁଖ ତା ତା ଗ୍ରୀଃ ର୍ମି ମଫେନ ଵ୍ୟାଃ
 ଯେବା ଗନ୍ଧ ଯା ଗନ୍ଧ ଏତ ମଫେନ ଵ୍ୟାଃ
 ତାତ ପୁଣ ପୁଣ କ୍ଷ. ତାତ ପୁଣ ପୁଣ
 ଗନ୍ଧ ଗନ୍ଧ ଗନ୍ଧ ଗନ୍ଧ ଲେଃ ଯୁନ୍ଦ ଫେନ୍ତା
 ବିପନ୍ନ ଗନ୍ଧ ଅଶ୍ରୀ ଅତା ଗ୍ରୁଣ୍ଦ ରତା. ଲୁ

ବିବାହ ପ୍ରତି ରାଗ କ୍ଷ.
 ତାତ ଏତ ତାତ ର୍ମ
 ବିବାହ ଗ୍ରୁଣ୍ଦ ଲୁ ପୁଣ ମରତା.
 ବିବାହ ତାରା ହା
 ଶିଲ୍ପ ତା
 ବିବାହ ଗ୍ରୁଣ୍ଦ ଲୁ ପାଣ୍ଠ ।

ဟိုယခင်
ရှောင်ပုန်းနေတဲ့ ညျတွေကို
အလင်းတစ်ဝက်၊ အလွမ်းတစ်ဝက်နဲ့
ဂလဲ့စားချေနေသလိုမျိုး၊
နိုင်ကလူပြီးသားညျ
စိတ်လွှတ်လက်လွှတ်နဲ့
လုချင်တိုင်းလုထွက်သွား
ညျတ်နေတဲ့ သူ
ဒီညျကို မေတ္တာသက်ဝင်မဆုံးပေါ့။။

ညျ
နှလုံးသားကို ဖမ်းဆီးချုပ်နောင်မထားတဲ့


ညျ
လရောင်မှန်သမျှ အလဟသမဖြစ်စေရတဲ့

ညျ
သန်းခေါင်ယံပင်ဖြစ်လင့်ကစား
ပန်းရန်းတွေကိုရှုက်မထားတဲ့

ကြယ်ပေါင်းရုံး
ကွန်ထဲကလွှတ်ထွက်လာတဲ့ ညျရယ်
ငါချက်မစားရက်ပါဘူး။။

မောင်သိန်းဇော်
(၁၉၈၆)

ဒုတိယ ရူမျှော်ခင်း (၃) ၅



ပန်းတိုင်

မရောက်သေးရင်
ရောက်အောင်သွား
ရောက်ရင်တထောက်နား
ပြီးရင်ရှေ့ဆက်သွား
အဲဒီမှာ ဘာမှမရှိဘူး။ ။

မောင်သိန်းဇော်

(၁၉၉၇)

ကလေးရပ်ရင်

(၁)

အိပ်မက်တိတ္ထံကျမ်း၏ အဆိုအရ
အိပ်မက်ဆိုသည်မှာ
အိပ်ရာ မသန့်ဖြန့်လျင်လည်း မက်တတ်သည်ဟု၏
(ကျွန်ုတော်သည် ကမ္ဘာကြီးပေါ်က ခုတင်လေးတစ်လုံးပေါ်၏
အိပ်စက်ခဲ့ခြင်းဖြစ်ပါသည်)

(၂)

နေနာရီရဲ့လက်တံ့ဟာ သစ်သားယေားကွက်ပေါ်မှာမြိမ်ခံခဲ့။
အဒီလို လူခြေတိတ်တုန်း စကားလုံးတွေဟာ ကမ္ဘာကြီးကို ရန်ပြုဖို့
နောက်လိုက်တွေ စနေရဲ့။
ပထမဆုံး ဘယ်သူ အစည်းအရှုံးခံလိုက်ရသလဲဆိုတော့
(ပြတင်းပေါက်ကလေးကိုဖွင့်ကြည့်လိုက်တယ်)
ယူကလစ်ပင်ကြီးလေ
သူ့မှာနားချက်မရှိပါဘူး။ ရှိတဲ့သစ်ချက်ကလေးတွေလဲ တဖည်းဖြည်း
ကြွေကျသွားပြီး စကားလုံးတွေ အစားထိုး ပေါက်ရောက်လာတယ်။

ယူကလစ်ပင်ကြီးတစ်ကိုယ်လုံးမှာ စကားလုံးတွေ ခြွာွာယ်သလို
တွယ်နေပါပေါ့လား။

ဖေဒါပွင့်တွေကို ဒရ္စတ်ဆွဲခေါ်လာတဲ့ ရေအလျဉ်မှာလဲ စကားလုံးတွေ
တစ်လုံးစနစ်လုံးစ မျောပါလာသဗျာ၊ ထူးဆန်းတဲ့ စကားလုံးတွေကို
လူတွေအတင်း အမဓာလိုက်ဆယ်ကြတယ်။ ဝမ်းသာအားရ တစ်ယောက်နဲ့
တစ်ယောက် စကားလုံးတွေနဲ့ ပစ်ပေါက် ကစားကြတယ်။ ရေနဲ့ထိလေ
စကားလုံးတွေ ပိုများလာလေပဲ။

ဒါပေမယ့် လူတွေဟာ ကြောက်ရကောင်းမှန်း မသိဘူး။

ရေချိုးဆိပ်မှာ လူများစွာဟာ စကားလုံးတွေနဲ့ မြူးထူး ပျော်ပါး
နေလေရဲ့။ ကျွန်ုတ်ဖြင့် သူတို့အစား အူယားလိုက်တာ၊ မြစ်တစ်ခုလုံး
စကားလုံးတွေဖုံးလွှမ်းသွားတယ်၊ တစ်ခါတစ်လေဆို မှန်တိုင်းကျေတုန်းကလို
လိုင်းတံ့ပိုးတွေထပြီး အော်မြည်တောင် ပြသေးရဲ့။

ဈေးထဲမှာလဲ ခေါင်းရွက်ဖျုပ်ထိုးကအစ ဆိုင်ကြီး ကန္တားကြီးတွေ အဆုံး
စကားလုံးတွေကိုပဲ တင်ရောင်းနေကြတယ်။ ဟင်းသီးဟင်းရွက်ဆိုင်၊
အထည်အလိပ်ဆိုင်၊ ရွှေဆိုင်၊ ငွေဆိုင် အားလုံးအပေါ်မှာ အခိုင်လိုက်၊
အထပ်လိုက် အထပ်လိုက်၊ အပုံလိုက် အပုံလိုက်၊

ပြောရင် ယုံမှာတောင် မဟုတ်ဘူး။

အရက်သမားကြီးတစ်ယောက် ပုလင်းထဲကို စကားလုံးတွေ
ထည်သောက်ပြီး လမ်းမပေါ်မှာမိုလ်ကျေနေလေရဲ့။ စိတ်မချေတာနဲ့
မူကြိုကျောင်းသားလေးရဲ့ လက်ထဲက ချိုချဉ်ကိုယူဖြေကြည့်လိုက်တဲ့အခါ
အတွင်းကြောကြပြီး သေနေတဲ့စကားလုံးတွေကို တွေ့ရတယ်။

(ကြောက်အားလန်းအားနဲ့ မျက်နှာကို လက်ဝါးနှစ်ဘက်နဲ့ အပ်ပစ်မိတယ်။
ပြီးတော့လက်ရျောင်းလေးတွေကိုအသာအယာဟပြီးတစ်ခါပြန်ခိုး ကြည့်မိတယ်။)

နောက်ဆုံး ခေါင်းပေါ်ကတိမ်ပြာပြာတွေဆီ အားကိုးတြဲ့ မေ့ကြည့်
လိုက်တယ်။

ကောင်းကင်ပြင်တစ်ခုလုံး စကားလုံးတွေ ပိတ်ဆူ ထားကြပြီကွယ့်။

ကြယ်တာရာတွေကိုလဲ သူတို့ဖမ်းဆီးထားပြီတဲ့။

ဒီတစ်ခါတော့ ‘အားခနဲ’ အော် ကျွန်တော်ပြေးပါတယ်။ ထိတ်လန်ခြင်း၊
ကြောက်ချွဲခြင်း၊ တုန်လှပ်ခြင်းတွေ အပြည့်အစုံနဲ့ ကျွန်တော်ပြေးပါတယ်။

မောလိုက်တာမတော့ ဘယ်လိုပြောရမှန်းမသိအောင်ပါဘဲ။

ရင်ထဲမှာ တစစစစနဲ့ကိုက်ခဲ့နေတယ်။

ပြေးရင်း ပြေးရင်းနဲ့ အလင်းရောင်တွေ နည်းပါးလာတယ်။

အမှောင်ထူ တစ်ခုဆီရောက်ဖို့ ပြေးနေရသလိုပဲ။

ကျွန်တော့နောက်ကို စကားလုံးတွေ လိုက်လာမှာ သေချာပါတယ်။

ပြေးရတာ သိပ်အားမရဘူးဟာ။

မြေကြီးကလဲ နင်းရတာဟာတာတာနဲ့၊ ခြေထောက်အောက်မှာ
စကားလုံးတွေများလား၊ စိတ်ကို အဆုံးထိတင်ပြီး၊ ခြေကုန်သုတ် ပါတယ်။
ရုတ်တရက် စူးရှန်ဘကျလာတယ်။ မြားအစင်းပေါင်း များစွာကို ရင်ဆိုင်ပြီး
ပြေးနေရသလို ခံစားရတယ်။

လေထဲမှာ စကားလုံးတွေပါလာပြန်ပြီထင်တယ်။ မွန်းကျပ်လိုက်တာ။
လေထဲထဲမှာ စကားလုံးတွေ ပို၍ သိပ်သည်းလာပြီ။

ကျွန်ုတ်တော့ ရေါနစ်သလို စကားလုံးတွေ ကြားမှာ နှစ်ပြီနဲ့ တူပါရဲ့။

အမေရဵ ကယ်ပါဉိုး။

ကမ္မာကြီးနဲ့အမောသားကို စကားလုံးတွေက ဝါးစား ကြတော့မယ်။

ကယ်ပါဉိုးအမေရယ်။

ဒီတစ်ခါတော့ မြေကြီးဟာ လုံးဝန်င်းလို့ မရတော့ဘူး။

အားမလိုအားမရနဲ့ ခေါင်းင့်ပြီး မြေကြီးကို ကြည့်လိုက်တယ်။

အမယ်လေး

ဗျူးဆစ်ရဲ့အောက်မှာ ခြေထောက်မရှိတော့ဘူး။

‘အား ဆိုးလှ ချည့်လား’

လက်ချောင်း၊ ခေါင်း၊ ဆံပင်၊ နားရွှေက်၊ ဟာ ... ပွဲစာတက်နေ တာဘဲ။
ဒါပေမယ့် အသက်ကတော့ ရှင်နေတုန်းပဲ။ မခံရပ်နိုင်တော့တဲ့အဆုံး မိုးထစ်ချော်း
သလို အော်ငိုလိုက်တယ်။

(၃)

ကျွန်တော့အသံသည် အိပ်မက်ကလေးကို ထုတ်ချင်းပေါက် ထွက်ကာ
တစ်အိမ်လုံး မီးများ လင်းလာဖော်သည်။

‘သား ဘာဖြစ်တာလ၊ သား ဘာဖြစ်တာလ’ ဟု တွင်တွင်ကြီး မေးကာ
အမေသည် မည်သည့်အချိန်က ခပ်ထားသည်မသိ၊ ကျွန်တော့ကို ရေတစ်ခွက်လ
တိုက်ပါသည်။ ဤတွင် ထိတ်လန့်ဖွယ်၊ ကြောက်မက်ဖွယ်၊ တုန်လှပ်ဖွယ်
တို့သည် ပြီးပါပြီဟု စာတမ်းထိုးလိုက်ဘီသကဲ့သို့ -

သို့သော် နောက်တစ်နေ့တွင် ကျွန်တော် ဖျားပါသည်။

ထိုနေ့မှစ၍

အမေသည် လမ်းတေး၌ တွေ့ရတတ်သော
အရည်ပျော်လူသား၊ တိုကောင်အန္တရာယ်၊ လူကိုဆေးထိုး၍ မြှေဖြစ်သွားခြင်း၊
သွေးစုပ်ဖုတ်ကောင်ကဲ့သို့ ကြောက်မက်ဖွယ်ဆေးပညာသိပ္ပါယညာ ဘတ်ကား
အပိုင်းအစ ဖလင်အပြတ်အတောက် ကလေးများကို ပြတတ်သော အထူးသဖြင့်
ကလေးများသာ ကြည့်တတ်သော ကလေးရပ်ရှင်ကို နောက်ဘယ်တော့မှ
မကြည့်ရဟူ၍ အမိန့်ချလိုက်တော့မှု။

မောင်သိန်းဇော်

(၁၉၈၅)

ရေတံခွန်ကြီးကိမ္မာ့ရှိ.မပစ်လိုက်ပါနဲ့

ပန်းတွေကြွေရလွန်းလို့.

သေခြင်းကို

သတ်ပစ်လိုက်စမ်းပါအဖေ။

အဲဒီ ရေတံခွန်ကြီးကို မိုးရှိ.မပစ်လိုက်ပါနဲ့။

ဟေ့ကောင်ညီလေး မင်းမရှိတော့ဘူးလို့.

မင်းငါ့ကိုဘာလို့ ခဏာခဏပြောနေရတာလဲ

ပြောလေကွာ၊ ငါ့ကို မင်း အဲဒါပဲ ဘာလို့တဖွေဖွေ ပြောနေရတာလဲ

ဟိုမှာကြည့်စမ်း၊ ပန်းပွင့်လှလှ

ဉာဏ်ခင်းအလှ၊ အမေ့မျက်ဝန်းလှလှ

ကြည့်၊ အစ်ကိုဘေးမှာ

အားပါးတရကနေတဲ့ မင်းကလဲ

အားပါးတရလှလို့၊

ပြီးတော့ကြည့်

မိုးကမြေဆီဆက်သွယ်နေတဲ့ တစ်ဝက်တစ်ပျက်

လျော့ခါးတစ်ခု၊ နောက်အဲဒီမှာ

ရေတံခွန်ကြီးနဲ့ တို့နှစ်ယောက်

တဖွေးဖွေး မြှေးကူးလို့၊ အလွန်လှလိုက်ပါဘို့။

ကြည့်

နဂ္ဂတစ်တွေအသံမထွက်ကြဘူး

ဒီည့် မမြင်ရတဲ့ မင့်လက်ကိုဆွဲကိုင်နှုတ်ဆက်မလို့

မင်္ဂလာစီ

အနူးညံးပြိုကျနေဘာ

လင်းဝက်အကောင်တစ်သောင်းနဲ့

မျက်ရည်ရဲ့ ဥမင်လိုဏ်ခေါင်းထဲက တေးသံ။

ကြည့်

ပန်းတွေကြွေရလွန်းလို့

အဲဒီ ရေတံခွန်ကြီးကို မီးရှိ.မပစ်လိုက်ပါနဲ့။

သေခြင်းကို

သတ်ပစ်လိုက်စမ်းပါအဖေ။ ။

မောင်သိန်းလော်

(၁၉၉၄)

တတိယ ရူမျှော်ခင်း (၄) ၉



ရေချိုးဆိပ်

သစ်ပင်တွေ
အမှာင်ထဲမှာရပ်ပြီ။

လရောင်က ညီတာလား
ပင်လယ်က ညီတာလား
နှလုံးသားတစ်ခုခုဆီက ညီတာလား

အန်းသီးခွံ၊ ခရာတစ်ခြမ်းပဲနဲ့
ခြေရာများ အားလုံးအိပ်ချိန်

တုန်းတုန်းနဲ့
လာ အချစ်၊ ကျွန်ုတ် ခင်ဗျား
အားလုံးမြင်တယ်
ပင်လယ်မှာ စံပယ်တွေပွင့်လို့။။

မောင်သိန်းဇော်
(၁၉၈၉)

၆၄

ငါ.ကိုယူသွားဖို့
မိုးချော်းသံတွေကြားရ။

နေ့စွဲများ
အဆန်းတကြယ်ဖို့
တစ်ကိုယ်ရေ အစိတ်စိတ်အမွှာမွှာ ဖူးပွင့်စဉ်။

နေ့နှင့်ညမြှုပ်နှံရာ
စိတ်မြေသားထုထဲ တရိပ်ရိပ်ဂျုသန်း
လမ်းအားလုံး ငါ.ကိုယူသွားဖို့
မိုးချော်းသံတွေကြားရ။

တမုဟုတ်ချင်း
ငါ.ကိုယူသွားဖို့
မိုးချော်းသံတွေကြားရ။ ၁၁

မောင်သိန်းဇော်
၁၉၉၁

လရိပ်တွေ မနီးမခြင်း
စံပယ်ခင်းဟာစွောင့်နေရ။

အပျက်အတိုင်း ပင်လယ်၊ လမ်းထက်နီမ်。
ဘဝယဉ်ကျေးမှု အသံလုံများလူပ်ရမ်း၊
နေ့ရက်ဟောင်းစုတ်ဖြတဲ့၊ လေရှိုင်းနှယ်
ဒီရေပြီးခဲ့။

အတားအဆီးမဲ့ အိမ်၊ အိပ်ကောင်းတုန်း။ ။

မောင်သိန်းဇော်
(၁၉၉၅)

အသစ်တဗုံ

အခါမြှုန်းတွေပေါ့
နှလုံးသားကို
ထက်ပိုင်းကျိုးကျစေတာ

လောကကို ရွှေဖြစ်အောင်
မပြုးနိုင်တဲ့အဆုံး
နေလုံးလည်းကွယ်ပြီ။

ပြီး
တစ်စက်ချင်းရွာတဲ့မိုးထဲ
ပထဝီမြေသားဟာ ခြောက်သွေ့သွန်းရာ

ကမ္မာတည်မယ် ဒေါ်。
ဘယ်သူလဲ၊ လကိုယူဆောင်ခဲ့တာ
သူ အနံ့သာတ မဟုတ်ပေဘူး။ ။

မောင်သိန်းဇော်
(၁၉၈၉)

စတုထွေ ရူမျှော်ခင်း (၄) ၄



ဆွတ်ဆွတ်ဖြူအန်း

ကောင်းကင်ဟာ သူ့ရင်ခွင်ထဲကည်ကို တကယ်မှ ချစ်ရဲ့လား
လရဲ့ဆွဲအားနဲ့ ကျွန်ုင်တော့နှင့်လုံးသားဟာ ကြွေတက်လာတဲ့အချိန်
ရင်ထဲကလျှော်ကျလာတဲ့
စံပယ်ပန်းတွေ
ဘယ်သူယူမလဲ

ပျော်ခွင်စွာ၊ ကြည်နီးစွာ၊ ဆွတ်ဆွတ်ဖြူလို့ ...
 တမိတ်မိတ်လက်နေပေမယ့်၊ တေးသံစဉ်မထွက်နိုင်တဲ့
 ကြယ်ကလေးရေ့... မင်းပျော်ရဲ့လားကွယ်
 ကြင်နာစွာ၊ မြတ်နီးစွာ၊ ဆွတ်ဆွတ်ဖြူလို့ ...
 ကြည်လင်စွာ၊ သန့်ရှင်းစွာ၊ ဆွတ်ဆွတ်ဖြူလို့ ...
 တမဟုတ်ချင်း သန်းခေါင်ယံတွေ လင်းစေမတဲ့
 ယုံကြည်စွာ၊ မျှော်လင့်စွာ၊ ဆွတ်ဆွတ်ဖြူလို့ ...
 စင်တော်ဖွင့်အမှို
 သမ္မဒရာကို ဖြတ်သန်းလာတဲ့ အနမ်းတစ်ခုဟာ ကျွန်တော်ပေါ့။
 နှင်းထက်လေးတဲ့အလွမ်း
 ပန်းထက်မွေးတဲ့လိပ်ပြာ
 ကဗျာထက်ဖွဲ့တဲ့ညနေ့
 အားလုံးကိုရွှေဖြစ်အောင် ဘယ်သူချစ်ခဲ့ဖူးသလဲ
 လရောင်စစ်စစ်ကိုချစ်တယ် မွေးရန်းစစ်စစ်ကိုချစ်တယ်
 မေတ္တာစစ်စစ်ကိုချစ်တယ်
 သီချင်းတစ်ပုဒ်အဖြစ် ပရီသတ်နှလုံးသားထဲ
 ကျွန်တော်ရောက်ရှိလာမယ်။
 ပရီသတ်နှလုံးသားထဲ - သီချင်းတစ်ပုဒ်အဖြစ်၊
 ကျွန်တော်ရောက်ရှိလာမယ်
 ကျွန်တော်ရောက်ရှိလာမယ်၊ ပရီသတ်နှလုံးသားထဲ
 သီချင်းတစ်ပုဒ်အဖြစ်။ ။

မောင်သိန်းဇော်
 (သရုပ်၊ ဖေဖော်ဝါရီ ၁၉၉၅)

ရင်ထဲက ပြာလဲလဲ တိမ်တိုက်တွေ မိုးရွာမချခ်

မပြောရက်ပါဘူး

ပြောလို့လဲ မထွက်ပါဘူး အိပ်မက်ရယ်

ရင်ထဲက ပြာလဲလဲ တိမ်တိုက်တွေ မိုးရွာမချခ်

နှင်းတစ်ဝက် မြှုတစ်ဝက်နဲ့

သံသရာ အဆက်အဆက် မူန်ဝါးအောင်

မင်းသိပ်လှတာပဲ အိပ်မက်ရယ်

ရင်ထဲက ပြာလဲလဲ တိမ်တိုက်တွေ မိုးရွာမချခ်

သီချင်းတွေမှာ ပွင့်ဖတ်မရှိဘူး

ဒါပေမယ့် နှလုံးသားနဲ့ နမ်းစမ်းပါ

အိပ်မက်ထဲ မွေးပျုံနေတဲ့အရာ

အန္တာလို့ ဘယ်သူပြောသလဲ

ရင်ထဲက ပြာလဲလဲ တိမ်တိုက်တွေ မိုးရွာမချခ်

ရုန်းမထွက်နိုင်ဘူးတဲ့

ကိုယ့်ဘဝကို ကြယ်စုံလစုံနဲ့ ရင်ခုန်နေတာ

ရူးသွပ်နေတာ မဟုတ်ဘူးတဲ့

အိပ်မက်ထဲ အိပ်မက်မက်နေတာလဲ မဟုတ်ဘူးတဲ့။

ရင်ထဲက ပြာလဲလဲ တိမ်တိုက်တွေ မိုးရွာမချခ်

ဘဝဆိုတာ အပေါက်အပြုများတဲ့ ကောင်းကင်က

ယိုစီးလာတဲ့ နေ့ရက်တွေပေါ့

နှစ်တစ်ညာည် အိပ်မက်
အပျိုစင်၏ အချုစ်နှင့် ဂိတ်သည် အိပ်မက်
ရွှေမန္တလေးသည် အိပ်မက်
နှလုံးသားနှင့် ဆောင်းဦးနှင့်းဆီးတို့သည် အိပ်မက်
အောင်မြင်ကျော်ကြားခြင်းအရောင်သည် အိပ်မက်
သက်တန်၏ အဆန်းတကြယ်လှပမှုသည် အိပ်မက်
တော်ဝင်ပိတောက်ပန်းသည် အိပ်မက်
ဘတ်မင်းသားလေး သိန်းဇော်သည် အိပ်မက်
အိပ်မက်၏ ရန်းသည် အိပ်မက်
အဲဒီ အိပ်မက်ကိုချည် နှောင်ကြိုးတစ်ချောင်းအဖြစ်
လက်ချပ်သံတွေ ပေးပါ ။ ။

မောင်သိန်းဇော်

မီးဖွင့်လိုက်

နေမွန်းတည့်ငါးအိမ်မှာ
အမှာင်တွေ သိပ်သည်းလွန်းလို့.
မီးဖွင့်လိုက်
ခန်းလုံးပြည့်မောင်တဲ့ အမှာင်တွေထဲ
တိမ်ရောင်စုံ မမြင်ရ^၁
ပင်လယ်စင်ရော်နဲ့ လိုင်းလုံးများ မမြင်ရ^၂
စိမ်းညီးတောင်တန်းတွေ မမြင်ရ^၃
ငါ့ရဲ့တစ်ခန်းလုံးမောင်ရဲ့
မီးဖွင့်လိုက်

ချုစ်ခြင်းစကားဖွင့်ဟတဲ့
မျက်လုံးလေးကို မမြင်ရအောင် မောင်မဲ့
အလုတရားနဲ့ ဝင်းမှည့်တဲ့
သီချင်းသံကို မကြားရအောင်မောင်မဲ့
ပုတ်အဲအဲ အမှာင်တွေသာ ပြည့်နှက်၊
ပြီးတော့ မောင်မဲ

မီးဖွင့်လိုက်
လူတစ်ယောက်ရဲ့ညီးခေါင်း
အိပ်မက်တွေနဲ့。
အက်ကြောင်းထနေတဲ့ ကဗျာပေါ့
ဟောဒီကမ္မာလင်းရမယ်၊ ဟေ့ ညီးလေး
သန်မှာတဲ့ အတွေးထဲက သွေးတစ်စက်ကျလာ
မီးတောက်ဟာကိုင်လို့ မရဘူး
မီးဖွင့်လိုက်

အာရုတွေ ငါ့အတ္ထတွန်း၌၊
 ပျော်မှုအတိပြီးတဲ့ အသံခြေလက်တိ.နဲ့ပေါ့
 လောကဓာတာရားကို ဉာမွေးကိုင်းတစ်ကိုင်းလို
 ငါတို့ဘဝထဲ ဉာတ်ကိုင်းလာအောင်
 မီးဖွင့်လိုက်
 နှလုံးသားတွေနဲ့ထွန်း၌၊ မြို့ချာတွေထွန်း၌၊
 တိုင်းပြည်နိုင်ငံနဲ့ထွန်း၌၊ ကမ္ဘာလောကနဲ့ထွန်း၌
 အခါဒလျှော်၌ဗြို့၌ဗြို့ပျော်ခွင့်မှုတွေရဲ့
 အရိပ်နဲ့အရောင်ဟာ
 ပြပ်ဝတ္ထုအကောင်အထည်မရှိတဲ့
 မောင်သိန်းဇော်တစ်ယောက်ဖြစ်တယ်
 တောက်ပတဲ့ ပွဲခင်းကြီးဟာ
 မောင်သိန်းဇော်ရဲ့
 အခြားမောင်သိန်းဇော်တစ်ယောက်ဖြစ်တယ်
 မီးဖွင့်လိုက်
 မနက်ခင်းလေးရေး
 တို့နှစ်ယောက်ရဲ့ အလင်းရောင်ဟာ
 ဘယ်တော့ ဘယ်တောင်မှာ ရောက်နေပြီလဲ
 မီးဖွင့်လိုက်
 စိမ်းလန်းခြင်းတွေကို ဘယ်ခါမေလျော့တဲ့
 လယ်ကွင်းတွေ ပျော်ခွင့်ဖို့
 မီးဖွင့်လိုက် မီးဖွင့်လိုက်
 မိုးတိမ်သားတိုက်(သို့မဟုတ်) ပုံသန်းလာတဲ့ သမုဒ္ဒရာကြီး
 အတောင်မညောင်းဖို့
 မီးဖွင့်လိုက် မီးဖွင့်လိုက်

ရပ်နားခြင်းမရှိတဲ့ မြစ်ရေအလျင်တွေ လန်းဆန်းပို့
မီးဖွင့်လိုက် မီးဖွင့်လိုက်
ဒီမှာ မိတ်ဆွေ
ငါတို့အားလုံး အမေ့ရဲရင်ခွင် ထွန်းငြိမို့.

ကမ္မာကြီးကို မီးဖွင့်လိုက်

မောင်သိန်း၏

(၁၉၉၅)

စန္ဒရားတစ်ယုံးနှင့် အသညိခြင်း

နေ အဖ၊ လ အမေ

ကုသိလ် အကုသိလ် ရောဖြန်းပေါက်ရောက်ရာ
ကျွန်ုပ်တိ.ရဲ၊ ကမ္ဘာမြေတရုမ်းကို ခဏမျှ ကြည့်လိုက်စမ်းပါလေ
ကြာဖက်ပေါ်က နှင့်ဗျုံစက်လက်တစ်စက်ကိုမှ
အငွေ.တလူလူစွဲမက်တဲ့

ဆွတ်ပုံးဘွယ်ကောင်လေးတစ်ယောက်၊ ဒီမှာ တွေ့ပါစ။
ဘတ်မင်းသားလေးသူဟာ

ၤူးသွပ်ခြင်းကို လက်ရာမြောက်အောင်
အကြိမ်ကြိမ် ကြိုးစားခဲ့ဖူးလို့.
ဘယ်မေတ္တာတရားကမှ သူ.ကို
သူ၏လေးလို့၊ ပြောမထွက်ကြဘူး

ဘတ်မင်းသားလေးသူဟာ

သီချင်းဆိုတဲ့အခါ
အလွမ်းမစင်တာလေးကလွှဲလို့.
သူ.နှုလုံးသားထဲမှာ ရှိရှိသမျှအနေညာ
အားလုံး အချစ်နဲ့ပြုလုပ်ထားတာချည်းပါပဲ

ဘတ်မင်းသားလေးသူဟာ

အချစ်တွေ အမှန်ရမယ်ဆိုရင်
လကွယ်ညကိုတောင် အမှာင်ရယ်လို့.
သူ၏ငြင်းမှာ မဟုတ်ဘူး၊ ပွဲခင်းကိုဖြေထွေးထားတဲ့
စောင်အမည်းလေးတစ်ထည်လို့ ညဟာလည်း
သူ.အချစ်နဲ့ကျ လှနေနိုင်မှာမို့ပါ

ဘတ်မင်းသားလေသူဟာ

သောင်းထိုက်စကြာဝှေ့ရဲ့
မြတ်နီးဖြောင့်မတ်အပြီးတွေ့ကို စိတ်ခေါ်တယ်
စန္ဒာရားတစ်လုံးနဲ့ အသည့်ယူထားသလို
အတိအကျလှပတဲ့ အဲဒီအပြီးတွေ့
သူ.ရင်ထဲမှာ ဘယ်တော့မှ
စစ်မရှုံးဘူးလို့ အာမခံသတဲ့

ဘတ်မင်းသားလေးသူဟာ

နှေ့သစ်တစ်နှေ့ကို ဝင်းပလာအောင်
တစ်ညာတာလုံး တံခါးခေါက်သူ၊ အလင်းနီးသူ
အဝိဇ္ဇာကြယ်လေးတစ်ပွင့်အဖြစ်နဲ့ပေါ့

ဘတ်မင်းသားလေးသူဟာ

သူ.အကြည့်တွေ့ကို အမိုက်ရှုပ်တယ်ဆိုပြီး
ရင်ထဲကဆွဲနှုတ်ပစ်လိုက်ကြမှာ စိုးသတဲ့
သူမြက်ရှိုင်းလေး မဟုတ်ဘူး
လူရိုင်းလေးလည်းမဟုတ်ပါဘူး
သုခုမနဲ့ညတွေ့ကို ယဉ်ကျေးစေသူ
ဘတ်မင်းသားလေး သူပါလို့ တဖွဖြောတယ်
ဘတ်မင်းသားလေးသူဟာ ဘယ်သူလဲ

အဲဒီဘတ်မင်းသားလေးသူဟာ

မြက်ပန်းရနဲ့တွေ့ အထူးစိမ့်ဝင်တဲ့ လေနဲ့အတူ
သူ.စိတ်သူလိုက်ရှာဖို့ သီချင်းတစ်ပွင့် စတော့မယ်။ ။

မောင်သိန်းဇော်

(၁၉၉၆)

ပဋိမ ရူမျှော်ခင်း (၈) ခု



နေဝါရီ

အဲဒီ သစ်ခြာက်ပင်လေးက

နေ.စဉ် မှန်.ဖုတ်သတဲ့

ပြီးတော့ ကဗျာလည်း ရေးသတဲ့

သူ.ကဗျာထဲမှာ

ကားတွေ အတက်အဆင်း များလှတယ်

လိုင်းအတွန်.တွေလည်း မူလျော့နေလွန်း

အိမ် မ ရှိ ဘူး ကွယ်

နှင်းတစိုစိန့်. ကလေးနှစ်ယောက်တောင်

ရနေပါပြီဆိုတဲ့ မနက်ခင်းလေး

သူဆွတ်ဖို့ ငါ အသံတွေ ပေးခဲ့။ ။

မောင်သိန်းဇော်

လတ်ဆတ်လမ်းသွယ်စိမ်း

ကားဘီးတွေဘာဖြစ်လို့လဲ
ရေဒီယို ခဏ္ဍတ်၊ ဂျက်ကျနေတဲ့
နောက်ကျိုမှန်၊ တံခါး စိတ် များ
အားလုံး အဆုံးထိ ဖွင့်

လတ်ဆတ်လမ်းသွယ်စိမ်း
အနဲ့ဟောင်းမရှိတဲ့ ကွင်းပြင်တွေ
မြင်မြင်ချင်း ချစ်လိုက်တာ
မြင်မြင်သမျှ အစိမ်း၊ မမြင်ရတဲ့ လေညင်းတောင်
အစိမ်းရောင်ပဲဖြစ်လိမ့်မယ် ငါထင်မိ

မင့်ဆီမှာ ... တောင်လည်းညီ။
မင့်ဆီမှာ ... မိုးလည်းဇွေ
မင့်ဆီမှာ ... ပန်းလည်းတင့်။
မိုးငွေဆွတ်ပျုံ၊ ဉာနေတစ်ခွင်လုံး စိမ်းလို့ ...

ကားဘီးတွေ ဘာမှမဖြစ်ဘူး
အားပြည့်လန်းဆန်းစက်ဖွင့်လိုက်တယ်
လူတစ်ယောက် ဘဝမိုင် (၅၀၀၀) မောင်းနှင်ဖို့

မောင်သိန်းဇော်
(၁၉၉၇)

ကောင်းကင်

ရေကပက်ထုတ်လိုက်တဲ့နေရာ၏

မြောင်းမြှုဟာ
ငါမျက်နှာပေါ်ဖောင်ပင်ခတ်လို့

ညနေငန်းအုပ်၊ တဖိတ်ဖိတ်လက် ဖေဒါဗုံးများ
အတောင်ပံ့နဲ့လူတစ်ချို့၊ ကျောကုန်းပေါ်က မြစ်
ငါတရွတ်တိုက်ရာ များ ပါ သွား ရာ

၁၉၉၅
နှေ့နတ်ရှိကို တံခါးဖွင့်ကြည့်လိုက်တယ်
ရိတ်သိမ်းကြ၊ အရှင်လတ်လတ် နှဲထဲကကောင်းကင်။ ။

မောင်သိန်းဇော်
(၁၉၉၅)

၆

ဘ ဝ ကို
ကျောက်တုံးတစ်တုံးနဲ့ ပွတ်ခတ်ပြီး
မီး ခတ် သူ
သဲ လွှန် စ တွေ့ ရှာရင်း
အမှတ်မထင် အခွဲ ဖြစ် သွား
လောင်မြိုက်မှုကို ဆုံးရှုံးပေါ့။ ။

မောင်သိန်းဇော်
(၁၉၉၀)

ခုဂ္ဂနဲ့တည်တည်က နတ်သား

ဆူတောင်းခန်းအတွင်း
အမြစ်တွေတန်းလန်းကျ။

ဒုက္ခက နောက်ပြန်ဆုတ်ဖို့ရာ
နတ်တို့မှာ
ဘဝတစ်ခု မရှိခဲ့။

ခြေရာတွေ ချောက်ကမ်းပါးဖြစ်၊
သေခြင်းကိုရှုံးက်တဲ့
နံရံပေါ်
ငါ့ ဘယ်သူရေးဆွဲသလဲ။

သံသရာသည် အတွေ့ထူးစွာ။ ၁၁

မောင်သိန်းလော်
(၁၉၉၂)

သဲဇ္ဈန်စ

အစက်အပြောက်တို့ရဲ့ အကြား

လူနံ့.တွေ

တထောင်းထောင်းထနောက်တဲ့ စပယ်ရုံ

ရူးရူးမူးမူး၊ ငါတို့တူးစွန်တာ
သစ်ရွက်လို လွယ်လွယ်ကြေဖို့。
ကြယ်တွေမှာ ပင်စည်မရှိဘူးကဲ့။

အမှောင်ကိုဟလျက်၊ ဆာလောင်လွန်းသမို
မင်းနှုတ်ခမ်းဖားဖားကြီးအပေါ်
တွားသွားသတ္တဝါမဟုတ်ဘူး၊ အဲဒါ လမင်း
တရစပ်ဖြတ်နင်းသွားခဲ့ရာ

ဟောဒီချော်ရည်ပူတွေ
ငါ့နှုလုံးသားစစ်စစ်ပေါ့။ ။

မောင်သိန်းလော်
(၁၉၉၃)

လမ်း၏အထွေပွဲ

လမ်းသည် တရကြမ်းမောင်းလာ၏။
လမ်းပေါ်တွင် မြို့စွာများစွာ ပါလာသည်။
ရေကန်၊ မြစ်ချောင်းနှင့်
ဆည်မြောင်းတာတမံတို့သည်
ထိုအမြန်မောင်းလာသောလမ်းပေါ်တွင်
မဖိတ်မစင် လိုက်ပါလာနိုင်၏။
ထိုပြင် လမ်းသည်
နေမင်းကြီးကိုသော်လည်းကောင်း၊
လမင်းကြီးကိုသော်လည်းကောင်း၊
ကြယ်တာရာများကိုသော်လည်းကောင်း
ပြုလုန်ကွော်များကိုသော်လည်းကောင်း
မည်သည့်အရာကိုမဆို
အယုတ်အလတ်အမြတ်မရွေး
လမ်းပေါ်တွင်လိုက်ပါခွင့်ပြု၏။
တစ်ခါတစ်ရုံ လမ်းပေါ်၌
လေပြင်းမှန်တိုင်းတို့
စီးနင်းလိုက်ပါလာသည်ကို တွေ့ရ၍
တစ်ခါတရုံလည်း
လေပြည်လေညင်းကလေးများ
လမ်းပေါ်၌ စီးနင်းလိုက်ပါလာသည်ကို တွေ့ရ၏။

အစဉ်သဖြင့်

လမ်း၏ ခေါင်မိုးပေါ်တွင် နှေ့ရက်များသည်
မိုးသားတိမံတိုက်များကို ထည်လဲ ဝတ်ဆင်ကာ
ပုံသဏ္ဌာန် အမျိုးမျိုးပြောင်း၍
မပျင်းမရုံ စီးနင်းလိုက်ပါလာမြှုဖြစ်သည်။

လမ်းသည်လည်း မောင်းနှင့်မြဲ မောင်းနှင့်၏။
 လမ်းတရွောက်တွင် ကယောင်ချောက်ချားနှင့်
 ကြွေမိကြွေရာ ကြွေနေသော စွဲ
 တစ်ကိုယ်လုံး ခွဲခွဲစိန်တတ်သည့် မိုး
 တရားလွန်နှင့်တို့ကြောင့် မမြင်မစမ်းနှင့် ဆောင်း
 စသည်တို့သည် ရှုံးဆင့်နောက်ဆင့် စီတန်းလျက်
 မမ်းနားသိုက်ဖြိုက်စွာ လိုက်ပါလာ၏။

သို့ရာတွင် အဆက်မပြတ် မောင်းနှင့်ခြင်းကို
 အလိုမတူသော
 ရေ၊ မြေ၊ တောာ၊ တောင် တို့ကိုကား
 လမ်းသည် နောက်၌ ချုန်ရစ်ထားခဲ့ရ၏။
 ထို့မျှ အမြန်မောင်းနှင့်နေသော လမ်းသည်
 မည်မျှ ရည်လျားပါသနည်း။
 မည်သို့ပင်ဖြစ်စေ
 လမ်းသည် နိမ့်မြင့်ကွွဲကောက်ခြင်းဟူသော
 ပင်ကိုယ်စရိတ်နှင့်အညီ ပင်ပန်းကြီးစွာ မောင်းရ၏။
 သို့ရာတွင် လမ်းသည် ညည်းတွားတတ်သူ မဟုတ်၊
 နိမ့်မြင့်ကွွဲကောက်ခြင်းသည်ပင်လျင်
 လမ်း၏ ဂိုတသံ ဖြစ်၏။
 လမ်းဆိုသည် ကမ္ဘာလောကကြီးအတွက်
 မရှိမဖြစ်သော အရာ ဖြစ်သည်။
 ထို့ကြောင့်ပင် ...
 လမ်းသည် ဆက်၍ တရကြမ်း မောင်းနှင့်၏။ ။

မောင်သိန်းဇော်
(၁၉၈၇)

မြို့အောက်ကြော်

အဖုံး ဖုံးထားတယ်
ခဲ့ခဲ့ စိအောင်
– မီးပျက်လို့。
ကိုယ် ထင် မပြပဲ
အလေးချိန်မဲ့စွာ အိပ်စက်
အသစ်နဲ့ စွေသူ တရို့သာ။ ။

မောင်သိန်းဇော်

(၁၉၉၃)



ချေပန်းတိမ် ဆရာတိုး အဖ ဦးဗလ + အမိ ဒေါ်မြကျင်တို့၏ မေတ္တာအလျင်ကြောင့် ၁၉၉၉ တွင် ပစ္စာဌာနရီး၊ မြိုင်မြို့၊ (မြန်မာပြည်) တွင်မွေးဖွားခဲ့။ ၁၅ နှစ်သားအရွယ် ၁၉၇၄တွင် မန္တလေးမြို့၌ ဦးဆောင်ဘတ်မင်းသားလေး ဘဝကိုစတင်ခဲ့။

ပညာ နှင့် မေတ္တာ အင်အား ကြီးမားရာ မြို့အမည်ရှိတင်၍
သူအမည် 'မန္တလေးသိန်းဇော်' ဟုခေါ်တွင်ခဲ့။ ဘဝတစ်လျောက်လုံး
ခရီးထွက်ရင်း ကပြရင်း မွန်းတည်ချိန် အိပ်မက်များမက်ခဲ့။ နတ်ကောင်းလမ်းညွှန်၍
၁၉၈၈ တွင် ၂၅ နှစ်သမီး အလုပ်သင်ဆရာတန်မလေး ချို့စောန် နှင့် မေတ္တာရည်ငံခဲ့။
ငါးပင်စည်မှ သား အထွန်းဘွား ၁၉၉၁ နှင့် သမီး လွင်ချို့ ၁၉၉၆ တို့ထွန်းကားခဲ့။
မှုဒ္ဓ၏ မေတ္တာဝါဒကို စိတ်တွေ့နှစ်ဖြိုက်၍ မဂ္ဂင်လမ်းမကြီးများအကြောင်း
နိုင်စွမ်းသရွေ သင်ယူခဲ့။ အခု ရူမျှော်ခင်း ၂၁၊ သဘင် ကဗျာ ဂိတ်နှင့်
လူဘဝရဲ့ အနက်အမိပို့ယ်ကို ထူထောင်ဆဲ။


 J - ၁၀ - ၂၀၀၀
 မြို့အမှတ်(၃)၊ သမာဝိလမ်း၊
 ရန်ကုန်း၊ ရန်ကုန်မြို့
 မြန်မာပြည်။